

စိမ်းညိုညို နဝါ <sein: nyo nyo> 郁郁葱葱, 深绿  
 စိမ်းနီနီ နဝါ <sein: ni hna> (缅甸)产妇用的鼻通药粉  
 စိမ်းနီ နဝါ <sein: nu'> 淡绿色, 浅绿色  
 စိမ်းနှင်းပန်း နဝါ <sein: hnin: ban:> 【植】纳茜菜属植物 Bog-Asphodel  
 စိမ်းပြာ (ရောင်) နဝါ <sein: pya (yaun)> 深绿色  
 စိမ်းပြာနာ နဝါ <sein: pya hna> (缅甸)产妇用鼻通药粉  
 စိမ်းပန်ပန် နဝါ <sein: phan' ban'> 浅绿色, 淡绿色  
 စိမ်းပပ် နဝါ <sein: phat> 嫩绿, 青翠: ~ နှယ်သည်။ 嫩绿。  
 / စိမ်းပပ်ပပ် 嫩绿  
 စိမ်းမြဲ နဝါ <sein: mya'> 青翠, 碧绿  
 စိမ်းရှမ်း ကဝါ <sein: yun:> 陌生: လူ ~ 陌生人  
 စိမ်းရွှေ နဝါ <sein: shwei> 有生腥味的: ~ သောအနံ့ 生腥味  
 စိမ်းလဲ နဝါ <sein: le'> 碧绿  
 စိမ်းလန်း နဝါ <sein: lan:> 翠绿, 苍翠: အမိခိုင်ငံကို ~ စိုပြေ  
 အောင်လုပ်သည်။ 绿化祖国。  
 စိမ်းလျ နဝါ <sein: lya'> 翠绿: ~ သောသစ်ပင်ပန်းပင်တို့ 翠绿色的花木  
 စိမ်းဝါနီနီ နဝါ <sein: wa nu' hna> = စိမ်းနီနီ  
 စိမ်းဝါ ကဝါ <sein: wa:> (古)冷酷, 残酷  
 စယ် I နဝါ <ze> ①(小孩做弹子玩的) 罗望子、碎陶片等  
 ②谷仓 II ကဝါ <se> (罕)消失, 消亡  
 စယ်စား ကဝါ <ze za:> = ကျီစား  
 စွ ဝါ <swa'zwa'> 表示惊叹、赞叹的语气词: ကောင်း ~  
 好啊! / သင်၏သားကားထူးခြားလှလေ ~ ။ 你儿子真出众!  
 / ပင်ပန်း ~ တကား။ 多么累啊!  
 စွာ I ကဝါ <saw> ①隆起, 多, 超过 ②放肆, 撒野: ဟေ့-မင်း  
 အင်မတန် ~ တယ်။ 喂, 你太放肆了! / မြေဟောက်တွေနေ  
 တဲ့တောထဲမှာမြက်ရှောက်ကလေးမ ~ ခိုင်ရှာ။ 眼镜蛇出没的山  
 林中小青蛇岂能放肆。 II ဝါ <swa/zwa> ①加在形容  
 词、动词后构成副词: ငြိမ်သက် ~ ရပ်နေကြ၏။ 安静地站  
 着。 ②在 စွာ-之后加 သော 则构成形容词或修饰语: များ  
 ~ သောသူတို့သည်..... 多数人.....  
 စွာကျယ် နဝါ <swa gye> 撒泼: နေရာတကာ ~ သောခင်မောင်  
 အေး: 到处讲话不让人的软貌埃  
 စွာကျယ်စွာကျယ် ကဝါ <swa gye swa gye> 撒泼地, 盛气凌  
 人, 神气地, (说话)蛮横: နေရာတကာ ~ ပြောတတ်သည်။  
 到处盛气凌人地说话。  
 စွာစွာကြံ ကဝါ <swa swa kye:> 撒泼地, 蛮不讲理地  
 စွာလံစွာလံ ကဝါ <swa lan swa lan> = စွာကျယ်စွာကျယ်  
 စွာလောင်စွာလောင် ကဝါ <swa laun swa laun> = စွာကျယ်စွာ  
 ကျယ်  
 စွာဝါ ကဝါ <swa wa> 撒野, 撒泼

စွဲစွဲ မသဝါ <swi' zwi'> 吱吱咕咕地 (踩泥之声): ~ မြည်  
 သည်။ 吱吱咕咕响。  
 စွဲစွဲကံ မသဝါ <swi' swet> 唰唰(响)  
 စွဲ I နဝါ <zwei'> ①【动】白喉苦莺 *Argya gularis* (the  
 white throated babbler) ②【动】南树鼯 *Tupaia Java-  
 nica* Horsfield II နဝါ <swei'> ①蹦起来, 跳跃: နှစ်လ  
 သားကလေးဟာသူ့ဖွားအပေါင်ပေါ်မှာ ~ လို့။ 两个月的婴孩  
 在奶奶腿上蹦跳着。 ②(诗)细瘦, 顶端细尖  
 စွဲကနဲ ကဝါ <swei' g-ne:> 蹦起来, 蹿跳: ကလေးကို ~ ပခုံး  
 ပေါ်ကိုမတင်လိုက်သည်။ 把小孩一下子举到肩上。 / ကား  
 မှာမှတ်တိုင်တိုင်ရွေ့တွင် ~ ထိုးရပ်လိုက်သည်။ 汽车幌了一下  
 开到汽车站前停下来。  
 စွဲစွဲငယ်ငယ် ကဝါ <swei' zwei' nge nge> 细细, 尖尖  
 စွဲစွဲစွတ်စွတ် ကဝါ <swei' zwei' sout sout> 细细, 尖尖:  
 ကျီးကန်းသည်လင်းတနှင့်စာလျှင် ~ ဖြစ်နေသည်။ 乌鸦与秃鹫  
 相比显得不起眼了。  
 စွဲရရွေ့ ကဝါ <swei' y-ywei'> 蹦起来, 蹿跳  
 စွဲ I ကဝါ <swei> 连绵不断, 不停(下雨): မိုး ~ သည်။ 阴  
 雨连绵。 II နဝါ <swei> 斜: ~ ရှိကြည့်သည်။ 斜眼看。  
 စွဲကြိုး ကဝါ <swei kyo:> 雷雨交加, 下大雨: ပဲ့တင်သံချွန်မြီး  
 လျှင်အုန်းအောင် ~ ရွာမည်မိုး 将是一场雷雨交加的大雨  
 စွဲကြည့် ကဝါ <swei kyi'> 瞥, 斜视: မသောင်းကကိုပုကိုမျက်လုံး  
 ~ လိုက်သည်။ 玛当瞟了哥布一眼。  
 စွဲစောင်း ကဝါ <swei saun:> 倾斜, 斜: ~ ရှိကြည့်သည်။ 斜  
 眼看。  
 စွဲစွဲ ကဝါ <swei zwei> 歪斜: မျက်လုံး ~ ~ နဲ့လူ 斜眼的  
 人  
 စွဲတံစွဲကန်း ကဝါ <swei ti' swei kan:> 对眼儿的  
 စွဲဖိုး ကဝါ <swei phyo:> 阴雨连绵: တောတောင်ရေမြေတို့၌မိုး  
 စက် ~ နေသည်။ 雨连绵不断地下到江河大地上。  
 စွဲ: ကဝါ <swei:> 明亮, 闪亮, 鲜艳: ပန်းတပွင့်ကဲ့သို့အနီရောင်  
 ~ လျက်ရှိသည်။ 像朵花一样红艳艳的。  
 စွဲစွဲ: ကဝါ <swei: zwei:> 亮堂堂, 闪烁: နီ ~ 红光闪  
 閃  
 စွဲစွဲစွတ်စွတ် ကဝါ <swei: zwei: sut sut> 闪闪烁烁, 亮亮  
 堂堂  
 စွဲစွဲရရွေ့ ကဝါ <swei: y-ywei: /swei: r-ywei:> 亮闪闪, 光  
 灿灿  
 စွဲ ကဝါ <swc:> ①铭记在心, 牢记, 迷恋: အသဲ ~ ချစ်သည်။  
 深深地爱着。 / စိတ်ထဲမှာ ~ နေသည်။ 牢记心中, 印象  
 深刻。 ②沾染, 上瘾: လက်ကိုင်ပုဂံ၌ရေမွှေးနံ့ ~ လျက်ပင်ရှိ  
 သေးသည်။ 手帕上仍有香水味。 / ဆေးလိပ် ~ သည်။ 抽  
 烟上瘾。 / ရောဂါ ~ သည်။ 染上病。 / မျက်စိတိမ် ~ သည်။  
 眼睛患有白内障。 ③持, 握: ဓားကို ~ သည်။ 持刀。 / ~